



ଅଧ୍ୟାତ୍ମିକ ପ୍ରକାଶନ ଏବଂ ବିଜ୍ଞାନିକ ପ୍ରକାଶନ
ପରିଚ୍ୟାତ୍ମକ ପ୍ରକାଶନ ଏବଂ ବିଜ୍ଞାନିକ ପ୍ରକାଶନ

୦୬୭୩୮୦୯୮୨୨୯ | ୦୬୭୩୮୦୯୮୨୨୯

sarpaymaha@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

ထုတ်ဝေမြင်း	ပထမအကြိမ်
	နှစ်ပါရီလ၊ ၂၀၂၄ ခုစွဲ
စောင်ရေး	၅၀၀
မျက်နှာပံ့ဒီဇိုင်း	နိုင်ငံတိုး
ထုတ်ဝေသူ	ဒေါ်သီမ္မာစီး (၁၀၂၄)
ပုံစံပို့သူ	နိုင်ငံပို့ဆိပ် (နှစ်သေင်ပုံပို့ပို့ကို-၀၀၄၄၁) ဝါယာဝါယာ၏ အမှတ်-၁၉၇-၁၉၆၈ ရွှေ-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ အမှတ်-၁၅၂၂ သေယာ့သာလမ်း၊ ၂-နုပ်ကွက်၊ သုတေသန သားနှင့်လျှော့နယ်၊ ရန်ကုန်မြို့၊ ပုံး - ဝါယာဝါယာ၏ ဝါယာဝါယာ၏
စာစဉ်	ကိုယ် (နွောက်မည့်စာအုပ်သုပေပါဏ်ပုံး)
စာအုပ်ချုပ်	ဝါယာဝါယာ၏ ဝါယာဝါယာ၏
ဖြန့်ချိရေး	မဟာတေပး အမှတ်-၁၅၂၂ သေယာ့သာလမ်း၊ ၂-နုပ်ကွက်၊ သုတေသန သားနှင့်လျှော့နယ်၊ ရန်ကုန်မြို့၊ ပုံး - ဝါယာဝါယာ၏ ဝါယာဝါယာ၏
တန်ဖိုး	၆၅၀၀ ကျော်

နောက်နှစ်(နတ်မောက်)

ကြိုင်ခြေအတ်ခံလိုက်ရတဲ့ ကြယ်တွေ၊ နောက်နှစ်(နတ်မောက်)
ရန်ကုန်၊ လဘာတေပး၊ ၂၀၂၂
၃၁ ၂၀၄ ၂၀၅ × ၁၂၅ ၀၈၁၆
(၁) ကြိုင်ခြေအတ်ခံလိုက်ရတဲ့ ကြယ်တွေ

ကြက်ခြေအသတ်ခံလိုက်ရတဲ့

ကယ်တွေ

နေဝန်းခါး(နတ်မောက်)

ကြက်ခြေအဆတ်ခံလိုက်ရတဲ့ ကြယ်တွေနှင့် ပတ်သက်၍

ကျွန်တော် စာမရေးဖြစ်တာ ကြာပါပြီ။ ရေးနေကျ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ ရပ်နားသွား ကတည်းက ဘာစာမှ မရေးဖြစ်တော့ တာပါ။ လာအို ရောက်နေတဲ့ ငယ်သူငယ်ချင်းကလည်း အလုပ်ခေါ်စာ တွေလို့လာပါ၊ လာပါ ဆိုတော့ အရဲစွမ်းပြီး လာအိုကို ထွက်လာခဲ့လိုက် တာပါ။ ကျွန်တော် ဝတ္ထုမာတ်လမ်းက အဲဒီအချိန်ကနေစပြီး သန္ဓာတ်ည် ထားတာပါ။ ကျွန်တော် ဘဝကလည်း အဲဒီအချိန်မှာပဲ တစ်ဆစ်ချိုး ပြောင်းလဲသွားပါတယ်။

မြန်မာနိုင်ငံသား အများစုက မလေးရှား၊ ဂျပန်၊ ထိုင်းကို အလုပ် သွားလုပ်တာ များပါတယ်။ လာအိုကို အလုပ် လာလုပ်တဲ့လူရယ်လို့ ကြားဖူးချင်မှ ကြားဖူးကြပါလိမ့်မယ်။ အထူးသဖြင့် မြန်မာပြည် အောက်ပိုင်းက လူအများစုပြုလော်။ တကယ်တော့ လာအိုမှာ မြန်မာတွေ သိန်းချီပြီး ရှိပါတယ်။ အဲဒီလူ အများစုကလည်း မြန်မာပြည် အလယ်ပိုင်းနဲ့ အထက် ပိုင်းကချည်း ဖြစ်ပါတယ်။ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော် တစ်ရိုက်ရယ်၊ ရှမ်းပြည်နယ်၊ ရရှိပြည်နယ်၊ ဝပြည်နယ်ဘက်က အများဆုံး အလုပ် လာလုပ်ကြတာပါ။

ကျွန်ုတ် ရောက်နေတာက ချွဲတို့ကိုဖြတ်မြေပါ။ လာအို၊ ထိုင်းမြန်မာနိုင်ငံ သုံးခုခုံရာပေါ့။ ချွဲတို့ကိုဖြတ်မြေမှာ ဘာတွေ ခေတ်စားလဲဆိုတော့ ဂိမ်းခုံတွေပါပဲ။ ရုံငယ်တွေ ဆော့နေတဲ့ ML၊ PUBG၊ ငါးပစ်ဂိမ်း၊ ဆလော့ဂိမ်းတွေကို ပြောတာမဟုတ်ဘူး။ လူလိမ့်ဂိုဏ်းလို့ နေရာမျိုး၊ အလုပ်မျိုးကို ဆိုလိုတာပါ။ ဖွံ့ဖြိုးကြပါတယ်။ ပတ်သက်ကြီးဆိုးကျိုးတွေကို မြင်ဖူး၊ ပတ်ဖူးကြမှာပါ။ (အဲဒီအကြောင်း ရိုက်ထားတဲ့ ဓာတ်လမ်းတောင် ထွက်လိုက်ပါသေးတယ်) အထူးသဖြင့် မြေဝတီ၊ မိုင်းလား၊ လာအို စသည့်နေရာတွေမှာ ဂိမ်းခုံလုပ်နှင့်တွေ ကျယ်ကျယ်ပြန့်ပြန်။ လုပ်လာကြပါတယ်။ တစ်လကို လစာ ဆယ့်ငါးသိန်းလောက်ရတာဆိုတော့ မက်မောစရာ၊ မျက်စီကျေစရာပဲပေါ့။ ကျောင်းနေသက်တစ်ချို့ဆို သိန်းနှစ်ဆယ်အထိ ရကြတယ်လို့ကြားပါတယ်။ ပညာ အရည်အချင်းကလည်း ဘာမှ တွေတွေထူးထူး မလိုဘူး။ ကွန်ပျူးတာကိုင်တတ်ရုံး၊ Translate သုံးတတ်ရုံး၊ ဝင်လုပ်လို့ရတော့ ဆယ်တန်းအထိ ကျောင်းနေဖူးတဲ့ သူဆိုရင်တောင် ဝင်လုပ်လို့ရတာမျိုးပါ။ အဲဒီဂိမ်းခုံတွေကို ပိုင်တဲ့သူကတော့ တရုတ်တွေပါ။ (ဂိမ်းခုံပိုင်ရှင်မှုန်သမျှ တရုတ်တွေချည်း ဖြစ်ပါတယ်)

ငွေကြေးမြှုပ်နှံမှ တစ်ခုခုကို အသုံးချုပြီး အနောက်ဥရောပနိုင်ငံတွေလို့ ချမ်းသာတဲ့ နိုင်ငံတွေဆီကနေ ပိုက်ဆုံး ထိမ်လည်ရတာပါ။ အလုပ်သမားကလည်း လုံလောက်တယ်လို့ မရှိဘဲ အမြဲတမ်း လို့နေတာဆိုတော့ အလုပ်မရှိတဲ့ မြန်မာနိုင်ငံသား ပညာတတ်လေးတွေခမျာ ဘုမသိဘမသိ ဂိမ်းခုံထဲ ရောက်ရတော့တာပါပဲ။ အဲဒီထဲ ကျွန်ုတ်လည်း ပါပါတယ်။ နောက်တော့ တရုတ်တွေရဲ့ ဖိနှိပ်မှု၊ မတရားမှု၊ ချုပ်ချုပ်မှုတွေ၊ နှိပ်စက်မှုတွေအောက် မနေချင်တော့တာနဲ့ အသက်စွန်းပြီး ထွက်ပြေးလာခဲ့ရတယ်။ အဲဒီအကြောင်းတွေကို ကျွန်ုတ်က ဝတ္ထုရေးလိုက်တာပါ။

ဝတ္ထုဆိုပေမဲ့ ဒီဝတ္ထုထဲက ကိုးဆယ်ရာခိုင်နှုန်းလောက်က တကယ့် အဖြစ်အပျက်၊ အမှန်တရားတွေပါ။ ကျွန်ုတဲ့ ဆယ်ရာခိုင်နှုန်းကိုတော့ ဝတ္ထုဖြစ်အောင် ဖန်တီးရေးထားတာပါ။ ကျွန်ုတော့ ဝတ္ထုက ကိုယ်တွေခဲ့တာကို ရေးတာဖြစ်လို့ အလုညွှေအကြောင်းတွေ၊ အခင်းအခက်တွေ၊ အနိမ့်အမြင့်တွေ အားနည်းကောင်း နည်းပါလိမ့်မယ်။ ကျွန်ုတော့ရဲ့ ရည်ရွယ်ချက်က ပြည်ပထွက်တာ မကောင်းဘူးလို့၊ ပြောတာ မဟုတ်ပါဘူး။ ဒီလိမ့်မျိုး ဒုက္ခတွေကြောနိုင်တယ်ဆိုတာကို သိစေ၊ မြင်စေချင်လို့၊ ရေးပြော ဖြစ်ပါတယ်။

ကြတ်ခြေအခတ်ခံလိုက်ရတဲ့ ကြယ်တွေ

ကျွန်တော့ဝါသနာအရ လာအိမှာတော့ ဒီလို့၊ ဒီလို့တွေ ကြံ့ခဲ့ရပါတယ် ဆိုတာကို လက်ချပ်လေးထဲထည့်ပြီး စာဖတ်သူတို့ရေး၊ ချုပြင်လိုက်ပါပြီ။ စာဖတ်သူတို့ဘက်က ကျွန်တော် ချုပြင်တဲ့အရာကို မြင်တယ်၊ ကြားတယ်၊ ခံစားသိရှိလိုက်တယ်ဆုံးရင်ကို ရေးရကျိုး နှင်ပါပြီ။ ကျွန်တော့ တင်ပြမှုကို ဂိုးတဝါးပဲမြင်ပြီး မရှင်းမလင်း ကြားရတယ်ဆုံးရင်ဖြင့် ကျွန်တော် ည့်သေးလို့ပါပဲ။

တစ်ခု ပြောစရာရှိတာက ဒီဝါးရှိ ဖတ်ပြီးတဲ့ အခါမှာ ဝါးရေးသက် နှစ်ယောက် ကျွန်တော့ကို ပညာတတ်ကြိမ်လုံးနဲ့ တအုန်းအုန်း မရှိက်ကြဖို့ပါပဲ။ ကျွန်တော်က အကိုဆေး၊ ဆောင်းပါးသာ အများဆုံး ရေးတာဖြစ်လို့ ဝါးရှိရည်ဘက်မှာ အားနည်းပါတယ်။ စာဖတ်သူတွေ အနေနဲ့ ငါဟာ ဝါးရှိတစ်ပုဒ် ဖတ်နေတာမဟုတ်ပါလား၊ စာရေးသူ ဘဝကို ဖတ်နေရတာပါလားလို့ ရှုမြင်ထားရင် ပို့ပြီး အဆင်ပြောမယ်ထင်ပါတယ်။

ကျွန်တော် ဆန္ဒတွေကို စာအုပ်ဖြစ်မြောက်အောင် စိတ်ရင်းစေတနာ နဲ့ ထုတ်ဝေပေးတဲ့ မဟာစာပေကိုလည်းကောင်း၊ ဝါးရှိတစ်ပုဒ် ဖြစ်လာ အောင် ကံကြော့ဆီးထဲသို့ စွဲတွေ့နှိပ်ပေနဲ့သော ကံတရားကိုလည်းကောင်း၊ ဝယ်ယူဖတ်ရှု ခံစားပေးကြတဲ့ စာဖတ်သူတို့ကိုလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း။

လေးစားလျက်
နေဝန်းနီ(နတ်မောက်)
16.12.2022 (Mon)



(၁)

ကဆုန်လပြည့်နေး။

ပတ်ဝန်းကျင်တစ်ခုလုံး တိမ်ညိုတိမ်လိပ်များ ပိန်းပိတ်မှာ့င်နေသည်။ Golden Cherry ဟိုတယ်မှ မထွက်ခွာခင်ကတည်းက လေတာဟူးဟူးသည် ငြိုးမာန်ဖွဲ့ထားသကဲ့သို့၊ သူ့မျက်စိရှေ့ မြင်မြင်သမျှ ဆွဲယူတိုက်ခတ်သွားမလို ဟန်တပြင်ပြင်။ ဉာဏ်ဝါးနာရီ ထိုးနေပြီ။ တာချီလိတ်၏ မိုးလေဝသသည် ဤအျော်ပြင်းထန်လိမ့်မည်ဟု ဘယ်တုန်းကမျှ ထင်မထားမိခဲ့။ ဘယ်တုန်းကမျှဟူ့သော စကားကို သုံး၍သုံးရသည်။ တကယ်တော့ တာချီလိတ်ကို ပထမဆုံးအကြိုး ရောက်ဖူးခြင်းပဲ ဖြစ်ပါသည်။

“ဒီတိုင်းဆို မနက်ဖြန်လောက်မှ မြစ်ကူးရလောက်တယ်”

အဖွဲ့ထဲက တစ်ယောက်က ထင်မြင်ချက် ပေးလိုက်သည်။ ထင်မြင်ချက်ဆိုသော်လည်း ကျွန်တော်တို့၊ အားလုံးလိုလိုပင် ဟိုတယ်၏ မိမ်အရသာကို ကောင်းကောင်းကြီး ခံစားနေရသောကြောင့် ဟိုတယ်နှင့် ဝေးရာ ထွက်ခွာရမည်ကို စိုးကြောက်နေခြင်းပဲ ဖြစ်ပါသည်။

တာချီလိတ်မိုးသည် ဉာဏ်ဝါးနာရီကတည်းက ရွာချင်တိုင်း ရွာနေသည်။ မိုးပေါက်ကျော်များက တစ်ခါတစ်ခါ နိုးနိုးလာလိုက်၊ ဝေးဝေးသွား

လိုက်။ ဟိုတယ်ရှေ့ချို့ အုန်းပင်များမှာ လေ၏သယ်ဆောင်ရာ နောက်သို့၊ ကောက်ကောက်ပါအောင် လိုက်တော့မည်ဟု ဆုံးဖြတ်ချက် ချထားသည့် အလား မိခင်ပင်စည်ကြီးကို ရက်ရက်စက်စက် ရှုန်းကန်နေလေသည်။ မိုးစက်မိုးပေါက်တို့သည် တာချိုလိတ်ကတ္တရာလမ်းပေါ်သို့ မညှာမတာ ပြီး ဆင်းလာကြသည်။ ကားလမ်းပေါ်တွင် မိုးရေများက ရုပြည့်ရုံလျှော့ နေရာယဉ်တား ရုံမက ဖြတ်သွားဖြတ်လာ ပြုနေကြသော ကား၊ ဆိုင်ကယ်များကိုပင် ရှေ့မရောက်အောင် အတင်းကာရော ခွဲထားသကဲ့သို့ ထင်မှတ်ရလေသည်။

“မိုးကြီးတွေပါ ပစ်ပြီဟော”

မိုးသံလေသံများကြားတွင် ဟိုတယ်၏မျက်စောင်းထိုးမှ သစ်ပင် တစ်ပင်အား ရှိမ်းဟူသော အသံကြီးနှင့်အတူ မိုးကြီးပစ်ချလိုက်သည်။ “အမယ်လေး”ဟူသော အာမဇ္ဈိတ်သံကြီးသည် မိန်းကလေးများဆီမှ ဆတ်ခနဲ့ သံပြိုင်ထွက်လာကြသည်။ မြေကြီးတစ်ခုလုံး သိမ့်သိမ့်ခါသွားပြီး ဟိုတယ်ကြီး ပြုကျသွားလေသလားဟုပင် ထင်မှတ်လိုက်ရသည်။ သေချာပြီး ဒီနေ့ မြစ်ကိုကူးရန် လွယ်သည်မဟုတ်။ ကျွန်းတော် ကျိုတ်၍ ပျော်လိုက် သည်။ ဒီဟိုတယ်မှာ ဒီတစ်ည့်တော့ နှစ်စည်းစိမ့် ခံစားရှိုးမည်။ တစ်ည့် လည်း တစ်ည့်အလျောက် စည်းစိမ့်ခံရလျှင် နည်းသည့်ကုသိုလ် မဟုတ် ဟူသော အတွေးသည် တရာ့နှင့်ဂျုန်းမြှည့်နေသော မိုးချုန်းသံထက်ပင် ကျယ်သည်ဟု ထင်လိုက်မိုးလေသည်။

အကယ်၍ ကျွန်းတော်အတွေးကို ဘေးလူ ကြားလျှင် လေကြီးမိုးကြီး ပြောသည်ဟု ထင်မှတ်ကောင်း ထင်မှတ်ကြုလိမ့်မည်။ သို့သော် ကျွန်းတော် အတွက်မှ အသက် နှစ်ဆယ်ကျော်၍ ငါးနှစ်အနားပင် ကပ်နေလေပြီ။ သည်အချိန်ထိ ဟိုတယ်တွင် တစ်ခါမျှ အိပ်ဖူးသည်မဟုတ်။ ထို့ကြောင့်လည်း ဟိုတယ်၏ စည်းစိမ့်ကို ကျွန်းတော် ယစ်မှုးနေသည် ထင်ပါသည်။

မြစ်တစ်ဖက်ကူးရန် တရာ်စကားပြန် အစ်မတစ်ယောက်လည်း ပါသည်။ သူက ကျွန်းတော်တို့ အလုပ်လုပ်ရမည့် နေရာကို လိုက်ပို့ရမည့် သူငြေးလူယုံ ဖြစ်သည်။ ယခု ကျွန်းတော်တို့နှင့် အတူရှိနေရခြင်းသည်ပင် သူငြေးက အခေါ်လွှာတ်လိုက်၍ ဖြစ်သည်။

ကျွန်းတော်ကာသာ ကိုယ့်အတွေးနှင့်ကိုယ် ပျော်နေသည်။ စကားပြန် အစ်မက တုတ်တုတ်ပင်မလှပ်။ မိုးကြီးပစ်ရုံမက မြေပင်ပြီစော်း၊ ဒီည့် မြစ်ကို ကူးဖြစ်အောင် ကူးမည့်သဘော ရှိသည်။ မိုးကြီးလေကြီး တိုက်ခတ်

ကြတ်ခြေအစ်ခံလိုက်ရတဲ့ ကြယ်တွေ

နေသည်ကိုပင် စိုးရိမ်ပုံမပေါ်။ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသည်။ တရာတ်သူငြေးကလည်း ဒီညမှုဒီညဟု ပြောထားပုံရသည်။ တရာတ်လူမျိုးများသည် ပြောထားသည့်စကားကို တည်အောင် မရမက လုပ်ကြသူများ ဖြစ်ရမည်ဟု ကျွန်ုတော့စိတ်ထဲ တွေးလိုက်မိသည်။

သို့သော သည်စီးသည်လေပြင့် မြစ်ကိုကူးရန် ကြံစည်ခြင်းသည် လောကု၌ အမိုက်မဲဆုံးသော အကြံအစည်ပင် ဖြစ်သည်။ သည်ချိန်လောက် ဆို မဲခေါင်မြစ်ရေများ လျှံတက်နေမလားဟု ကျွန်ုတော် စိုးကြောက်နေ မိသည်။ ရေလမ်းခရီး ဖြစ်သောကြောင့် တစ်စုံတစ်ခုဖြစ်ခဲ့လျှင် ကိုယ်ကျိုး နည်းရမည့်အဖြစ် မဟုတ်လား။

ကျွန်ုတော်တို့လည်း ဘာမျှမတတ်နိုင်သောကြောင့် အထုပ်ကိုယ်စီ ဖြင့် မိုးစဲမည့်အချိန်ကို စောင့်နေကြသည်။ ကျွန်ုတော်တို့ကို လာကြိုမည့် သူများ ပေါ်မလာသေး။ စိတ်ထဲတွင် ကိုယ်လုပ်ရမည့် အလုပ်အတွက် ရင်ခွန်နေမိသည်။ အလုပ်သာ ဆိုရသည်။ ဘာအလုပ်ဟု မည်မည်ရရ မည်သူမျှ မသိရသေး။ အခန်းကျော်ထဲလား၊ အခန်းကျယ်ထဲလား မသိပါဘဲ လျက် အတွေးထဲ ပုံဖော်ကြည့်နေမိသည်။

အလုပ်နှင့်ပတ်သက်၍ စိတ်ပူစရာ ဘာမျှမရှိ။ တမြန်နေ့ကပင် ကွန်ပျူးတာ နှိပ်တတ်ကြောင်းနှင့် အကိုလိပ်စကား ထမင်းစား၊ ရေသောက် ပြောတတ်ကြောင့်း လုပ်ကိုယ်တိုင် လာရောက်စစ်ဆေး သွားသေးသည်။ လက်တွေ့တွင် ကွန်ပျူးတာကို ဟုတ်တိပတ်တိ နှိပ်တတ်သည့်သူ တစ်ယောက်မျှ မပါ။ ကိုယ်တိုင် ဖီဒီယိုရိုက်၍ Viber ကတစ်ဆင့် ပို့ရသောကြောင့် ကီးဘုတ် ပေါ် လက်တင်၍ ဟန်ပြနိုင်ထားသည့်ကို ဖီဒီယိုရိုက် ပို့လိုက်ခြင်း ဖြစ်သည်။ မသိလျှင် ဟောလိုဂုဏ်ကားထဲက ဟက်ကာတစ်ယောက်ဟုပင် ထင်သွားနိုင် သည်။

မိန်းကလေးများသည် မိုးသံလေသံကြားတွင် အော်ကြီးဟစ်ကျယ် စကားပြော၍ ရယ်မောနေကြသည်။ ဘာအကြောင်းပြောသည်ဟု မဆိုနိုင်။ မိုးကြီးထိမည်မိုး၍ airplane mode တင်သူတင်၊ စက်ပိတ်သူပိတ်ဖြင့် အလုပ်မရှိ အလုပ်ရရှိ မိုးတိတ်သည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ စကားပြန်အစ်မဆီက ကျွန်ုတော်ကြားချင်သည့်စကား တစ်ခွန်းမျှ ထွက်မလား။



(J)

မိုးက ဖြည်းဖြည်းချင်း စဲသွားသည်။ မိုးပေါက် အနည်းငယ်မှအပ
ပတ်ဝန်းကျင်တစ်ခလုံး လင်းလင်းကျင်းကျင်း ဖြစ်၍နေလေပြီ။

“ဟိုမှာ ကားလာပြီ၊ ကိုယ့်အထူပ်ကိုယ်ယူပြီး ကားပေါ်တက်ကြ”
အနက်ရောင် ပါင်မျိန့်ကားလေးနှစ်စီး ရှုံဆင့်နောက်ဆင့် ရောက်
လာကြသည်။ စကားပြန်အစ်မက မေးငြေပြသောကြောင့် ကျွန်ုတ်တို့၊
အားလုံး ကိုယ့်အထူပ် ကိုယ်ယူပြီး ကားပေါ်လှတက်ကြသည်။

“ကို ဒီထဲလာလေ”

ခင်ဝေက ကျွန်ုတ်တို့ သူနှင့် အတူတူစိုးရန် ခေါ်သည်။ သို့သော်
မရတော့။ သူ တက်သည့်ကားထဲတွင် မိန်းကလေး လေးယောက်ပြည့်နေပြီ။
ကျွန်ုတ်က ‘ရတယ်၊ ရတယ်’ ဟူသည့်သဘောဖြင့် လက်ကာပြု၍
တခြားကားထဲ တက်လိုက်သွားသည်။ ကျွန်ုတ်စီးသည့် ကားထဲတွင်
ကျွန်ုတ်၊ ကိုကျော်ဆန်းနှင့် ဆယ့်ရှုစ်နှစ်အရွယ် လင်မယားနှစ်ယောက်
ပါသည်။ ကားထဲဝင်ကတော်းက မမူးအောင် မနါည်း စိတ်တင်းထားရသည်။
ကားစီးလျှင် မူးတတ်သည့် အကျင့်ကြောင့်လည်း အမူးပျောက်ဆေး ကြိုး
သောက်ထားရသေးသည်။

ညနေ ခြာက်နာရီခန့်လောက်တွင် ပေါင်မျိန်ကားလေးသည်
တာချိလိတိတယ်မှ တရွေချွေ ထွက်ခွာလာသည်။ မိုးက တွဲဖွဲ့ကျနေဆဲ။
သို့သော် ဆက်ချာမည့် အရိပ်လက္ခဏာ မတွေ့ရ။ ပေတစ်ရာလမ်းပေါ်
တွင် မိုးရေတွက် မလျော့သေး။ ကားဘီးတစ်ဝက်ခန့် မြှုပ်နေသေး၍
ကားကို ရွှေ့ချိစိသာ မောင်းနေရသည်။

ကျွန်တော်တို့ကားကို မောင်းသည့် အရိုင်ဘာက တရုတ်လူမျိုး
ဖြစ်သည်။ ပါးစပ်က တတွတ်တွတ်နှင့် ဘာတွေပြောမှုန်းမသိ၊ ပြောရင်း
မောင်းနေသည်။ တာချိလိတိ၏ ညနေခင်းသည် ကားအလွန်ကျပ်သည်။
ရုံးသွားရုံးပြန်၊ အလုပ်သွားအလုပ်ပြန်များက ရွာဘုရားပဲ ရောက်နေသလို
စည်ကားလှသည်။ မိုးချာထား၍သာ တော်သေးသည်။ မဟုတ်လျှင် ကား၊
ဆိုင်ကယ် မည်မျှရှုပ်လေမည်မသိ။ တစ်နေရာအရောက်တွင် ကားမောင်း
သည့် တရုတ်တိုးလေးက ကားစရာများ ဆင်းဝယ်သည်။

“နှီး နှီး ရှုံးလိုင်”

တရုတ်တိုးလေးက ကျွန်တော်နှင့် ကိုကျိုးဆန်းကို လက်ညီးထိုးပြီး
အောက်ဆင်းခိုင်းသည်။ တရုတ်စကား နားမလည်သော်လည်း လက်ညီး
ထိုး၍ အမှုအရာ လုပ်ပြသောကြောင့် သူ ဘာပြောသည်ကို ကျွန်တော်
နားလည်လိုက်သည်။

ထို့နောက် ကျွန်တော်တို့နှစ်ယောက်ကို ကားပြောင်းစီးခိုင်းသည်။
ကျွန်တော်တို့လည်း ဘုမသိ၊ ဘမသိ ပြောင်းစီးသည်။ အဖွဲ့လည်းကွဲဗွား၍
ကျွန်တော်က ခင်ငြောကို စိတ်မှုချာရပုံမလားဟုပင် စိုးရိမ်နေမိသည်။

နာရီဝင်၊ လေးဆယ့်ငါးမိနစ်ခန့်၊ မောင်းအပြီးတွင် ကျွန်တော်
တို့၊ ကားလေးသည် တာချိလိတိဂိတ်ကနေ မြို့ပြင်ရောက်ခဲ့လေသည်။
တစ်လမ်းလုံး ကျပ်ခဲ့သမျှ ထိုအခါမှုပင် အသက်ရှု။ ချောင်လေတော့သည်။
မြို့ပြင်ရောက်တော့ ကား၊ ဆိုင်ကယ် သိပ်မတွေ့ရ။ တစ်စီးတလေသာ
မြင်ရတော့သည်။ ကောင်းကင်တွင်လည်း တိမ်များကင်းစင်ပြီး လရောင်က
အစွမ်းကုန် ဝင်းပ၍နေသည်။



(၃)

“ကိုကြီး ကျွန်တို့ကားကို ဒီလောက်လူခေါင်ခေါင်ကြီးမှာ ဘာလို့
လာရပ်နေတာတုန်း၊ ဟုတ်ရောဟုတ်ရဲလား မသိဘူးများ ခင်ဝေတို့ ကားကို
မမြင်ရတော့ဘူးမျှ”

ကွွန်တော်က ကိုကျော်ဆန်းကို စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
ခင်ဝေတို့ကားကို လုံးဝ မမြင်ရသောကြောင့် စိတ်လည်း တော်တော်ပူ
သွားသည်။ ပတ်ဝန်းကျင်တွင်လည်း လယ်ကွင်းများမှအပ ဘာမှမတွေ့ရ။
တော့ကောင်လေးများ၏ ဆူညံသံသာ ကြားနေရသည်။

“မသိပါဘူးဘွား၊ ငါ့လည်း တရှတ်လိုကွေ လာပြောနေတာ၊
ငါလည်း နားမလည်တာနဲ့ LEO တွေချည်း လိုမ့်သောက်နေတာ၊ အေး
ရောပဲ၊ အရေးထဲ ဒီတရှတ်ကလည်း လူရှင်းတဲ့နရာမှ လာပြီး ရှင်ထား
ရတယ်လို့”

ကွွန်တော် ခေါင်းနားပန်းကြီးနေသည်။ သွားမေးရအောင်လည်း
တရှတ်စကား တစ်လုံးတလေ့မှ နားမလည်။ သူ့စကား ကိုယ်မသိ၊ ကိုယ့်
စကား သူမသိသည့် အနေအထား ဖြစ်နေသည်။ ကွွန်တော့စိတ်ထဲလည်း
လူကုန်ကူးခံရပြီးလားဟုပင် သံသယဝင်နေလေသည်။ တစ်ခုခုဆုံး ကွွန်တော့

အတွက်ထက် ခင်ငောက် စိတ်ပူနေမိသည်။ သူက မိန်းကလေး။ တစ်ခုခုများ ဖြစ်သွားလျှင် ဆိုသည့်စိတ်က ခင်ဝေနှင့် ချစ်သွားဖြစ်ကတည်းက ခင်ငော အပေါ်ထားသည့် ကျွန်ုတော်စိတ်သဘာထားပဲ ဖြစ်ပါသည်။

ကိုကျော်ဆန်းရင်ထဲ မည်သို့နေမည်မသိ။ ကျွန်ုတော်စိတ်ထဲတွင် တော့ လူကုန်ကူးခံရသည့် ကျွန်ုတော်အဖွဲ့သားတောကိုပင် ဖိုက်တင်ပလေး၍ ကယ်ပြီးနေလေပြီ။ နာရိတ်ကန်အကြောတွင် ကားမောင်းသည့် တရာတိုးလေးက ဖုန်းတပြာပြောဖြင့် ကားပေါ်ပြန်တက်လာသည်။ ကျွန်ုတော်ကလည်း သူ ဖုန်းပြောနေလျှင်ကို ကြောက်နေသည်။ အကောင်းပြောခြင်းလား၊ အဆိုး ပြောခြင်းလား နားမလည်သောကြောင့် ဤသို့ကြောက်နေခြင်းလည်း ဖြစ်သည်။

မြစ်ဆိပ်ရောက်ရန် တော်တော်မောင်းလိုက်ရသည်။ ပတ်ဝန်းကျင် တွင် သစ်ပင်ကြီးငယ်တို့ကို လရောင်အားကိုးဖြင့် ပိုးတဝါး မြင်နေရသည်။ ပုရစ်သံ၊ ပုစဉ်းရင်ကွဲကောင်တို့၏ အော်သံက ညာကို ပို၍ပိုပြင်အောင် သရုပ်ဖော်လျက်ရှိသည်။ လယ်ကွွင်းပြင်တွင် စပါးခင်းစိမ်းရို့စို့တို့က လေယူရာ ထိမ်းနဲ့လျက်။

ဒီအချိန်ဆိုလျှင် ရွာဘုန်းကြီးကျောင်းမှာ ညောင်ရေသွားပြီး ဝတ်ပြု နေကြလောက်ပြီဟု တွေးနေမိသည်။ ကိုကျော်ဆန်းကတော့ ကားခေါင်းထဲ တွင် တရာတိုးလေးနှင့် cheer လုပ်နေသည်။ သူတို့ သီယာသောက်သည် မှာ အရေးမကြီး။ မတတ်၍ အမူးလွန်ပြီး ကားများ တစ်ခုခုဖြစ်သွားလျှင်။ အစကတည်းက စိုးရိမ်နေသည့် ကျွန်ုတော်စိတ်ကို ကိုကျော်ဆန်းနှင့် တရာတိုးလေး နှစ်ယောက်ပေါင်း၍ မီးစာထိုးနေကြလေသည်။ ကျွန်ုတော်လည်း စိုးရိမ်စိတ်ကို မနည်းဖောက်ပြီး ဇော်ဝါဒတွင့်၏ မိုးကောင်းကင်ခရီးသီချင်း ကိုလည်းကောင်း၊ ဦးနှုက်၏ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမ သီချင်းကို လည်းကောင်း စိတ်ထဲပေါ်သမျှ ညည်းတွားနေလိုက်သည်။

“ဆင်းကြ၊ ဆင်းကြ”

ဆင်းကြဆိုသောကြောင့်သာ ဆင်းလိုက်ရသည်။ ဘယ်ကိုရောက် သလဲ ကျွန်ုတော်တို့ တစ်ယောက်မှ မသိကြ။ ခင်ဝေတို့ကားကိုတော့ ကျွန်ုတော် လုမ်းမြင်လိုက်သည်။ ထိုအချိန်ကျမှပင် သက်ပြင်းချို့ဝိုင်တော့ သည်။ ပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်ဟူ၍ ကားမီးတစ်ခုသာ ရှိသည်။ လူနေဘိမ်များ တွေ့ရသောကြောင့် ရပ်ကွက်တစ်ခုဟုတော့ သိလိုက်သည်။

သို့မဟုတ် ရွာလည်း ဖြစ်ချင ဖြစ်မည်။ ပုဂ္ဂိုလ်အော်သံ၊ ခွဲးအူသံကလွှဲ၍
အားလုံးက တိတ်ဆိတ်လျက်၍ ဒေဝါမောကျနေသည် ထင်သည်။ စိတ်ချောက်ချား
စရာ နေရာတစ်ခုဟု ကျွန်တော် ကောက်ချက်ချမိုသည်။

ခင်ဝော ကျွန်တော်ကို အမှောင်ထဲတွင လိုက်ရှာနေသည်။
ကျွန်တော်လည်း မြင်မြင်ချင်း ခင်ရော်အနား အသာဇေား ကပ်သွားသည်။
မြစ်ဆိပ်ကိုတော့ မရောက်သေး။ ကျွန်တော်တို့သည် ခိုးကြောင်ခိုးရှုက်ဖြင့်
တစ်လမ်းဝင် တစ်လမ်းထွက် ပုန်းလျှိုးကွယ်လျှိုး သွားကြရသည်။ ဘယ်ကို
သွားသလဲ မဆိုနိုင်။ ခြေသံမကြားအောင် မနည်းဖွန်းနေရသည်။

သစ်ပင်ကြီးများ အုပ်ဆိုင်းနေသည့် လမ်းဘေးတွင ဆိုင်ကယ်
ကယ်ရှိသမားများ အသင့်ကြိုးနေကြသည်။ သူတို့ကြည့်ရသည့်မှာ မှောင်ခိုး
သမားလိုလို၊ ဘာလိုလို။ ဓားထောက်ပြီး ဆိုင်ကယ်လှသည့် သူခိုးတွေလည်း
ဒီလိုပုံစံပဲ ဖြစ်ရမည်ဟု မဆိုမဆိုင် တွေးလန့်နေမီပြန်သည်။ သူတို့ပါးစပ်က
အရက်နဲ့ တထောင်းထောင်း ထနေသည်။ ရဲဆေးတင်လာသည်လား၊ ကြိုက်၍
သောက်သည်လား မပြောတတ်။ မူးတော့ မူးနေကြသည်။ သစ်ပင်ကြီးများ၏
အရိပ်အာဝါသသည် နေခင်းဘက်ဆိုလျှင် အေးချမ်းမည် ဖြစ်သော်လည်း
ယခုကဲ့သို့၊ မှောင်ကြီးမည်းကြီးထဲတွင ကျောချမ်းစရာပင် ကောင်းလှ
လေသည်။

“တက်ကြ၊ တက်ကြ၊ မြန်မြန်”

ကျိုးကန်းတောင်းမောက် ဆိုသည့်စကားသည် သူတို့နှင့်တွေ့မှ
ပိုပိုပြင်လာလေသည်။ သူခိုးလုမြိမ်မှုစိုးသည့် ပုံစံမျိုးဖြင့် ဆိုင်ကယ်ကို တရကြေး
မောင်းထွက်သွားကြသည့် သူတို့ကိုကြည့်ရင်း ဘာမှန်းမသိသည့် အန္တရာယ်
ကို မှန်းဆပြီး ကြောက်ရပြန်သည်။ ခင်ဝေနှင့်ဝတ်ရည်က လူကောင်သေး၍
နှစ်ယောက်တွဲစီသွားသည်။ ကျော်မုန်းတို့ လင်မယားကလည်း ခွဲစီးရမည်ကို
ကြောက်၍ နှစ်ယောက်အတူ ဆိုင်ကယ်နောက်က ထိုင်လိုက်သွားသည်။
ကျွန်တော်မျက်စီရွှေကနေ တစ်စီးပြီးတစ်စီး ယီးတီးယိုင်တိုင်ဖြင့် ထွက်သွား
ကြသည်။ ဆိုင်ကယ်တစ်စီး လူသုံးယောက်ဖြစ်သည့်အတွက် အိတ်ချစရာပင်
နေရာမရှိ။ ဆိုင်ကယ်နောက်ကနေ လက်ဖြင့်ခွဲရသည်။

ကျွန်တော်နဲ့ စကားပြန်အစ်မ နှစ်ယောက်သာ ဆိုင်ကယ်
မလောက်၍ ကျွန်နေခဲ့သည်။ လောကကြီး ကျို့စယ်ရက်နှင့်ပါကလားဟု
ထိုင်သည်းမိသည်။ အရာရာ စိုးရိမ်တတ်သည့် ကျွန်တော့ကျွဲ လူခွဲပြီး

ကြတ်ခြေအစတ်ခံလိုက်ရတဲ့ ကြယ်တွေ

ကျွန်းနေအောင် တမင်လုပ်နေသည့်အလား လောကပါလ နတ်မင်းများကို မဆီမဆိုင် စိတ်ဆိုးပစ်လိုက်မိသည်။ ခင်ဝေတို့ဆိုင်ကယ်က ကျွန်းတော်း မျက်စိရှုကနေ ထောင့်ချိုးတစ်ခုထဲသို့ ချိုးဝင်သွားသည်။ ခင်ငွေကိုကြည့်ပြီး သနားလည်းသနား၊ စိတ်လည်းမူမိသည်။ သူ့ကိုခေါ်လာမိတာ မှားပြီဟု လည်း စိတ်ထဲက နောင်တရန်မိသည်။

“သူများနိုင်ငံ ခိုးဝင်တယ်ဆိုတာ မလွယ်ဘူး သိလား၊ အစ်မက သွားနေကျွန်းတော့ အတွေ့အကြံရှိတယ်၊ မမိရင်တော့ ဘာမှမဖြစ်ဘူး၊ မိရင်လည်း တစ်ခါတည်း ပစ်သတ်တာ၊ အစ်မတွေ့ခဲ့တုန်းကဆို ခိုးဝင်လို့ ဆိုပြီး တစ်ခါတည်း သေနတ်နဲ့ ပစ်သတ်ပစ်တာ”

စကားပြန်အစ်မက သူ တွေ့ကြံခဲ့ရသည့် အတွေ့အကြံရှိ မှောင်ကြီးမည်းကြီးထဲတွင် ဖောက်သည်လာချုပ်သည်။ သူပြောသလို တကယ် ဟုတ်၊ မဟုတ် ကျွန်းတော်လည်း သေသေချာချာ မသိပေါ်။ စကားမရှိ စကားရှာ၍၍ အဖော်လာည့်နေသည်ထင်သည်။ ပတ်ဝန်းကျင်တွင်လည်း လူသားဆို၍ သူနှင့်ကျွန်းတော် နှစ်ယောက်တည်းသာရှိသည်။ ထို့ကြောင့် လည်း စကားပြောဖော် ရှာလိုက်ခြင်း ဖြစ်နိုင်ပါသည်။ သူကတော့ အတည် အတဲ့ ပြောနေခြင်းဖြစ်သည်။ မျက်စိထဲလည်း နယ်ခြားတပ်ဆိုသူတွေက ကျွန်းတော်တို့ကို သေနတ်ဖြင့် ချိန်ထားသည့်ပုံများ မြင်ယောင်နေသည်။ သစ်ပင်ကြုံ၊ သစ်ပင်ကြားထဲက ရုတ်တရက်ထွက်လာ၍ ဖမ်းသွားလေ မလားဟု ကျောချမ်းမိလေသည်။

ဆယ့်ငါးမိနစ်ခန့်ကြာမှ ဆိုင်ကယ်အကူ ရောက်လာသည်။ ကျွန်းတော်နှင့် စကားပြန်အစ်မ တစ်ယောက်တစ်စီးစီ စီးရသည်။ ဉာဏ်း မိုးချုပ် ဆိုင်ကယ်ခိုးစီးရသည်မှာ ဂိမ်းထဲရောက်နေသည်နှင့် တူလှသည်။ အသည်းတထိတို့တိတ် ရင်တအေးအေး၊ တစ်ခါတစ်ခါ လေပေါ်ပင် မြောက် တက်သွားလိုက်သေးသည်။ သတိကို အလွတ်ခံ၍မဖြစ်။ သတိတစ်ချက် လွတ်လျှင် ရုပ်နှင့်နှစ် ဒီးစားကွဲမည်မှာ ကိုးဆယ့်ကိုးရာခိုင်နှစ်း သေချာ သည်။ သို့သော် ကုသိုလ်ရသည် ဆိုရသည်။ ကျက်ခဲ့သမျှ ဘုရားစာအားလုံး ဆိုင်ကယ်ပေါ်ရောက်မှ ရွတ်ဆိုခွင့်ရသည်။ ကယ်ရိုသမားများ၏၏ ကျေးဇူးပင် ဖြစ်သည်။

ကယ်ရိုသမားများသည် ဆိုင်ကယ်ကို မညှာမတာ မောင်းချင်တိုင်း မောင်းကြသည်။ ကျွန်းတော်တို့ သွားရသည့်လမ်းသည် ပြင်ညီလျော့မဟုတ်။

မောင်း၍သာ မောင်းနေကြသည်။ လမ်းဟူ၍ မည်မည်ရရ မတွေ့ရ။
မြက်တောထဲလည်း ဖြတ်မောင်းသည်။ ကုန်းကမူတောင်းကလည်း တက်
မောင်းသည်။ အိတ်ကတစ်ဖက်ကြောင့် ပြုတ်ကျမသွားအောင် မနည်း
ထိန်းမတ ထားရသည်။ လယ်ကွက်တွေထဲ ဆင်းသည့်အခါ ဆင်း၊ ခယောင်း
လမ်းက ဖြတ်သည့်အခါ ဖြတ်ရသည်။ တရာ့လမ်းက ကျင်းချိုင့်များ၊
အဖုအထစ်များဖြင့် ပြည့်နှက်နေသည်။ ငင်ဝေတို့အဖွဲ့က ကျွန်တော့ကို
စောင့်နေပြီး ကျွန်တော်ရောက်မှ အတူတူ ဆက်မောင်းကြသည်။

“ဟ ဟိုမှာ ငင်ဝေ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီ”

ကျွန်တော့ရင်ထဲ ဒိတ်ခနဲ့ ဖြစ်သွားသည်။

“ဘုရား၊ ဘုရား၊ ကျိုးများသွားပြီလား”

နှုတ်က လွှတ်ခနဲ့ ဖွဢ့ဖော်လေး ဘုရား တလိုက်မိသည်။ ပြုတ်ကျ
ချင်စရာလည်း ကောင်းပါသည်။ ကယ်ရှိသမားက လူမှုန်းပင်မသိအောင်
ဖြစ်နေသည်။ ဒီအတိုင်းကြီး ဆက်မောင်းနေလျှင် ငင်ဝေအတွက် မကောင်း။
ကျွန်တော်က ဆင်းထူရန် ဟန်ပြင်သည်။ သို့သော် ဆိုင်ကယ်သမားက
ဆိုင်ကယ်ကိုဖွေတူ၊ ဇွဲတက်ခိုင်းပြီး ဇွဲတ်မောင်းသွားသည်။ ထူခိုန်
မရသလို ငင်ဝေခများ နာချိန်ပင် ကောင်းကောင်းမရလိုက်။ ကျွန်တော်က
ငင်ဝေအစား ဘုရားကူးတဲ့ ပေးနေရသည်။

“လဲပြန်ပြီဟ”

ငင်ဝေတို့ဆိုင်ကယ်က လယ်ကန်သင်းအဖြတ် ချော်လဲပြန်သည်။
လုံးလုံးလဲကျသွားခြင်းတော့ မဟုတ်။ ယိုင်ခနဲ့ လဲဟန်ပြုသွားခြင်း ဖြစ်သည်။
တော်ပါသေးသည်။ မြစ်ဆိုပ် မြန်မြန်ရောက်ပါစေဟုသာ ဆုတောင်းနေ
ရသည်။ မဟုတ်လျှင် ကယ်ရှိသမားလုပ်ပုံနှင့် ငင်ဝေလည်း လုံးပါးပါးတော့
မည်။ ရော်ဘာပင်တွေက တစ်လမ်းလုံးအပြည့်။ လရောင်အောက်တွင်
ဆိုင်ကယ်တရုံးရုံး မောင်းလာပုံမှာ ပျောစရာလည်းကောင်း၊ ကြောက်စရာ
လည်း ကောင်းလှသည်။

“ဟိုးမှာ မင်းတို့စီးရမယ့်လေ့၊ ဟို့ဘက်ကမ်းထိ ရောက်အောင်
လိုက်ပို့လိမ့်မယ်၊ သွားကြ”

ဆိုင်ကယ်ကယ်ရှိသမား တစ်ယောက်က မြစ်ဆိုပ်တွင်ရပ်ထားသည့်
လျော့ကို လက်ညှိုးထို့၍ ပြောသည်။ ဒီလူတွေ ဘယ်ဆိုးလို့လဲဟုပင် ချိုးကျှုး
လိုက်မိသည်။ အချိုတ်အဆက်လည်း မိလှသည်။ တကယ်တော့ ဆိုးပါ


ကြတ်ခြေအစတ်ခံလိုက်ရတဲ့ ကြယ်တွေ

သည်။ ကျွန်တော့ခင်ဝေကို ဆိုင်ကယ်ပေါ်မှ အကြိမ်ကြီးမ ပြတ်ကျအောင် လုပ်သည့် ဘူတို့ကို ကောင်းပါသည်ဟု ကျွန်တော် မပြောနိုင်။ ကျွန်တော့ ညီတွေသာဖြစ်လျှင် အနားခေါ်ပြီး နားရင်းထုအပ်မိမည်မှာ သေချာ သလောက် ဖြစ်သည်။

တစ်လေးလုံး ရင်တထိထိတ်ဖြင့် မေလာခဲ့သမျှ လျေပေါ် ရောက်မှ အပန်းဖြေမည်ဟု တေးထားလိုက်သည်။ ကျွန်တော် နေရသည့် နေရာက လျေ၏နောက်ခြမ်း။ တဒုတိဒုတ် ခုတ်မောင်းနေသည့် မီးစက်ကြီး၏ အနားတွင် ဖြစ်သည်။ မီးချိုးတိုင်က ကျွန်တော့မျက်နှာနှင့် တည့်တည့်။ လောကကြီး၏ ခနဲ့ပုံက နည်းနည်းလွန်လာသည်။ ကျွန်တော့ကိုမှ ဂွက်ပြီး လုပ်ချင်တိုင်းလုပ်၊ ကလိချင်တိုင်း ကလိနေသည်ဟု ထင်မိသည်။ သို့သော် ကျွန်တော့ဘေးတွင် ကိုကျော်ဆန်းရှိနေ၍ ဖြေသာသေးသည်။ ဒီလိုကျတော့ လည်း လောကကြီးက အဖော်ထည့်ပေးတတ်သားပဲဟု ကံဖန်ပြီး ကျေးဇူးတင်ပြန်သည်။

လျှော့က်ပြီခုံသည်နှင့် တဒုတိဒုတ် မီးစက်ကြီးသည် ကျွန်တော် တို့နှစ်ယောက် မျက်နှာရှေ့တွင် ဓာချင်တိုင်းချု ဓာချင်တိုင်း ဓာနေသည်။ အေးအေးလူလူလေး လျှော့ပြီး ပတ်ဝန်းကျင်အလှ ကြည့်မည်ဟု စိတ်ကူး ထားသမျှ မီးစက်ဖျက်၍ အလကားဖြစ်သွားရသည်။ ဖြစ်နိုင်လျှင် ထိမီးစက် ကြီးကို နှစ်ယောက်သား ခွဲမြှုပြီး မဲခေါင်မြှစ်ထ လွင့်ပစ်လိုက်ချင်သည့်စိတ်ပင် ဖြစ်ပေါ်မိလေတော့သည်။





စာရေးသူ၏ ကိုယ်ရေးအကျဉ်း

အမည်ရင်း ဦးနေသူရည်းဖြစ်ပြီး ကလောင်အမည်မှာ နေဝါဒ်နီ (နတ်မောက်) ဖြစ်သည်။ အဖ ဦးကျောင်းသီး၊ အမိ ဒေါမြင့်မြင့်ကြည်က (၂၆.၄.၁၉၉၇) ခုနှစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ မြို့မရပ်က်၌ မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး ပစ္စာ၍ ပညာရေးကောလိပ် ဆက်တက်ကာ ၂၀၁၅ ခုနှစ်တွင် ဆရာအတတ်ပညာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူရင်း ၂၀၀၈ ခုနှစ်တွင် ပညာရေးဘွဲ့ (B.Ed.) ရရှိခဲ့သည်။

ထို့နောက် နတ်မောက်မြို့၊ အ.ထ.က(၂) (ယခင် တန်းလတ် ကျောင်း)တွင် အထက်တန်းပြ အဖြစ်လည်းကောင်း၊ ကျောင်းစာကြည့်တိုက် မျှုးအဖြစ်လည်းကောင်း နှစ်နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် Academic Weekly Education Journal ပါ 'မြန်မာစာ၊ မြန်မာစကား ကွယ်ပျောက်

တော့မှာလား' ဟူသည့် ပညာရေးဆောင်းပါးဖြင့် စာပေနယ်သို့၊ ပထမဆုံး ခြေချခဲ့သည်။ ထို့နောက် မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာတို့တွင် အက်ဆေး ဆောင်းပါး၊ ကဗျာများ ရေးသားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် သူငယ်ချင်းများ စုပေါင်းပြီး ‘ကဗျာပန်းတို့ လန်းရာမြေ’ ကဗျာစာအုပ် တက္ကသိုလ်တက်ရင်း စိတ်ရူးပေါက်ပြီး ထုတ်ခဲ့ဖူးသည်။ ထို့နောက် အကွဲရာသစ်စာပေက စိစဉ် သည့် တက္ကသိုလ်ဝင်တန်း အဆိုအချေ အရေးအသားများ၊ တက္ကသိုလ် ဝင်တန်း နမူနာ စာစီစာကုံးများ၊ ကြောမွင်ချိန် ရသစာတန်းစာအုပ်တို့တွင် အားဖြည့် ရေးသားခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် Academic Weekly ပညာရေးရုံးနယ်၌ ရေးသားခဲ့သည့် ပညာရေးဆောင်းပါးများကို စုစည်း၍ ‘ပညာရေးအတွေးလက်ဆောင်’ လုံးချင်းစာအုပ် ထုတ်ဝေထားပါသည်။

■

ယခုအပါတွင် မြန်မာပြည်၏ အရှေ့တောင်ဘက် လာအိုချော်းကို စားသောက်ဆိုင် တစ်ဆိုင်တွင် စားပွဲထိုးလုပ်ရင်း အသက်မွေး ဝစ်းကျောင်း လျက်ရှိသည်။